

**အေးစံခွင့်အေးဖိပျက်ကုန်လိပ်တံကမ်းတံတံအိတ်ဖိုင်ယုတ်ဒီးပိတ်မုတ်ကရဒီးကျေးစားကရဒိတ်နာ**

တံလီာ် - တံသရ်ရိစဲးဟံာ်, လုဒဲးစဲးရံ

မုာ်နံာ် - လါဒဲးစဲးဘာ် ၂၉သီ, ၂၀၁၀

ပုာ်ထီာ်အိတ်ဖိုင်ခဲလါာ်၁၈၈၈အကျါပုာ်ယုတ်ဒီးပါဆုာ်တံကမ်းတံာ်, ပုာ်ဟ့ာ်ကုာ်ဟ့ာ်ဖးတံာ်, ကမ်းတံာ်, တံာ်ဘါကရုာ်ကျေးစားကရဒိတ်နာ်ဒီးတံာ်ဘါကရုာ်ပိတ်မုတ်ကရဒိတ်နာ်တဖုာ်န့ာ်လီာ်

ပါဆုာ်တံကမ်းတံာ်အကျါပုာ်ထီာ်အိတ်ဖိုင်တချူးတဖုာ်မုာ်ဝဲသရ်န့ာ်ဂုာ်, သရ်မုာ်ဘံးဝါ, သရ်မုာ်တံာ်မုာ်ဖိဒီးသရ်မုာ်ဆါဟဲထူသ့ာ်တဖုာ်န့ာ်လီာ်

၆၁-တံအိတ်ဖိုင်တဘျီအံာ်သရ်ပိတ်ယိကရုာ်ပုာ်ပါလီာ်ဆုာ်နီာ်အစါအိတ်ဖိုင်တဘျီအံာ် လါတံထုကဖုာ်ဖုာ်ကိာ်ဒီးအဝဲပါလီာ်ဆုာ်နီာ်လါတံအိတ်ဖိုင်ဘျီအဝဲအံာ်န့ာ်လီာ်

၆၂-ပုာ်ကွဲးနီာ်တံစီတံဟ့ာ်မုာ်ဒီးစီဒဲးဒဲးဘာ်တံယုထါထီာ်အဝဲသ့ာ်လါကကွဲးနီာ်တံ, ဒီး တံသရ်ဒဲးယါစိာ်ကုာ်, နီာ်ဖိန့ာ်ဝါဒီးစီလီမုာ်ကမုာ်ပုာ်သ့ာ်တဖုာ်လါကသမံသမိးတံကွဲးန့ာ်လီာ်

၆၃-တံဆါတံာ်လါကျေးစားကရဒိတ်လါတံလီာ်တတီာ်ဘာ်တတီာ်ကဲထီာ်ပုာ်မၤသကိးတံလါကျေးစားကရ ဒိတ်န့ာ်လီာ်

**တံယုထါပတြီာ်**

- ကျေးစါကရဒိတ်န့ာ် - သရ်သးကွံာ် (ပါဆုာ်တံကမ်းတံာ်ကွဲးနီာ်၁/ ၂၀၁၀-၀၇-၂၄)
- ကျေးစားကရဒိတ်န့ာ်သယဲ၁ - နီာ်ဖိန့ာ်ဝါ
- ကျေးစားကရဒိတ်န့ာ်သယဲ၂ - နီာ် Jane ဖိတရုာ်
- ပုာ်ပါစု - စီတံဟ့ာ်မု
- ပုာ်သမံသမိးစု - စီကျါဝါ
- တံဆဲးကျိးမုဒါခိာ် - စီလီမုာ်

၆၄-တံအိတ်ဖိုင်ဆါတံာ်လါပိတ်မုတ်ကရဒိတ်လါတံလီာ်တတီာ်ဘာ်တတီာ်ကမၤသကိးတံဒဲးပိတ်မုတ်ကရ ဒိတ်န့ာ်လီာ်

**တံယုထါပတြီာ်**

- ပိတ်မုတ်ကရဒိတ်န့ာ် - သရ်မုာ်ဆါဟဲထူ (ပါဆုာ်တံကမ်းတံာ်ကွဲးနီာ်၁/ ၂၀၁၀-၀၇-၂၄)
- ပိတ်မုတ်ကရဒိတ်န့ာ်သယဲ၁ - သရ်မုာ်ဖိဒါဒု (ပါဆုာ်တံကမ်းတံာ်ကွဲးနီာ်၁/ ၂၀၁၀-၀၇-၂၄)
- ပိတ်မုတ်ကရဒိတ်န့ာ်သယဲ၂ - နီာ်ဆာ်အဲာ်ပြီ
- ပုာ်ပါစု - သရ်မုာ်ဖိယံလါ
- ပုာ်ဆဲးကျိးတံမုဒါခိာ် - မုဂါမုာ်သ့

**၆၅-တၢ်ဂ့ၢ်အလုၢ်ကလုာ်အကျိၢ်တၢ်ဆၢတၢ်**

(က)တၢ်ကွဲးစံးဘျးဘၣ်က့ၤလုၤစးစးရၢ်တၢ်အိၣ်ဖျိၣ်အဂီၢ်န့ၣ်ရဲၣ်သရၢ်ရိၣ်ကွဲးစံးပုၤပၤလီၤဆၢနီၤကဆဲးလီၤက့ၤမံၤန့ၣ်လီၤ။

(ခ)တၢ်ဒုတၢ်အူအပိးအလီၤအဂီၢ်ကထုးထီၣ်လံာ်ဖျိၣ်တၢ်အဘျီၣ်၅၀၀လီၤ။

(ဂ)Program တခါလၢအမ့ၢ်Database လၢတၢ်ဟံၣ်ကီၤကရၢစရိပတီၢ်သ့ၣ်တဖၣ်အဂီၢ်လၢပတံသရၢ်ဒၣ်ယၢစီၣ်ကူကပုၤအီၤန့ၣ်ကလီၤလၢ၂၀၀၀ခရိၣ်န့ၣ်န့ၣ်လီၤ။

တၢ်အိၣ်ဖျိၣ်ဆၢတၢ်လၢကပုၤအယီၤစ့တၢ်လၢသ့ၣ်တဖၣ်ပကထာဖျိၣ်လၢကမံးတံာ်ပုၤကူၣ်လီၢ်တၢ်အဖၣ်အအိၣ်လီၤ-တဂၤစုာ်စုာ်ကဟ့ၣ်လီၤမၤစၢၤ၁၅၀ခရိၣ်န့ၣ်လီၤ-၆သိးProgram တခါအံၤကရၢသ့ကသ့အဂီၢ်တံသရၢ်ဒၣ်ယၢစီၣ်ကူကသိၣ်လိက့ၤပုၤသ့ၣ်တဖၣ်လၢကဟံးမူဒါမၤတၢ်ခါဆူညါသ့ၣ်တဖၣ်န့ၣ်လီၤ။

(ဃ)န့ၣ်ရဲၣ်ကမၤဝံၤက့ၤန့ၣ်ကတၢ်တၢ်ဟံၣ်ဖျါတချုးဖဲကမံးတံာ်တၢ်အိၣ်ဖျိၣ်ဖဲလၢမးရူးတချုးလၢဘၣ်န့ၣ်လီၤ။

(င)တံၢ်ဒၣ်ယၢစီၣ်ကူကမၤဝံၤက့ၤန့ၣ်ကတၢ်တၢ်ဟံၣ်ဖျါဖဲတချုးကမံးတံာ်တၢ်အိၣ်ဖျိၣ်ဖဲလၢမးရူးတချုးအလၢဘၣ်န့ၣ်လီၤ။

(စ)ပၤဆုၤတၢ်ကမံးတံာ်လၢခံတဘျီပကမၤဖဲလၢမးရူး၂၆သီ, ၂၀၁၁န့ၣ်လီၤ-တၢ်လီၢ်န့ၣ်ရဲၣ်ကဒုးသ့ၣ်ညါက့ၤကမံးတံာ်အဂၤလၢခံန့ၣ်လီၤ။

(ဆ)လၢတၢ်ထံၣ်လီၢ်ဒီးခွဲးအဲးစံာ်ပၤဆုၤတၢ်ကမံးတံာ်န့ၣ်ပၤဆုၤတၢ်ကမံးတံာ်ကိးဂၤပုၤလၢအလဲၤတုၤလဲၤသ့သ့ၣ်တဖၣ်ကလဲၤသကိးဝဲန့ၣ်လီၤ။

**၆၆-တၢ်ဂ့ၢ်အလုၢ်ကလုာ်**

(က)တၢ်ဖးဖျါထီၣ်သရၢ်န့ၣ်ဂ့ၢ်အလံာ်လၢထီၣ်တၢ်အိၣ်ဖျိၣ်တချုးဘၣ်အဂ့ၢ်န့ၣ်လီၤ။

**၆၇-ပျါက့ၤတၢ်အိၣ်ဖျိၣ်လၢတၢ်သးဝံၣ်တဆၢယုာ်ဒီးတၢ်ထုကဖၣ်ကျါတံာ်လၢသရၢ်ပိၣ်န့ၣ်လီၤ။**

ပုၤကွဲးနီၣ်တၢ်(၁)  
စီၤဒံၣ်ဒံၣ်

ပုၤကွဲးနီၣ်တၢ်(၂)  
စီၤတၢ်ဟ့ၣ်မူ

ပုၤသမံသမိးတၢ်(၁)  
သရၢ်ဒၣ်ယၢစီၣ်ကူ

ပုၤသမံသမိးတၢ်(၂)  
နီၢ်ဖိန့ၣ်ဝါ

ပုၤသမံသမိးတၢ်(၃)  
စီၤလီမ့ၣ်

တၢ်အိၣ်ဖျိၣ်ပုၤပၤလီၤဆၢနီၤ  
သရၢ်ပိၣ်ယိ

